

~ မြီးပြာ၊ ~ ရင်ဝါ 等种
 ပုစဉ်းရင်ကဲ့ နှ၊ <b-zin: yin gwe:> 【动】蝉，知了
 ပုစုန် နှ၊ <b-zun> 【动】虾
 ပုစုန်ကျား နှ၊ <b-zun gya:> 【动】青虾
 ပုစုန်ကျော့ နှ၊ <b-zun gyaw'> 【动】对虾 (prawn)
 ပုစုန်ကျစ်စာ နှ၊ <b-zun kyit sa> 田蟹掏洞时挖出的小土坷拉
 ပုစုန်ချဉ် နှ၊ <b-zun gyin> (用整虾或虾仁、米饭和盐发酵腌制的)酸虾，用带皮整虾制的称为 အကောင်ချဉ် 用虾仁制的称为 အထုပ်ချဉ် 或 ဓားလိုးချဉ်
 ပုစုန်ခြေကျဲ နှ၊ <b-zun khyi gye:> 【植】腋花蓼 Polygonum Plebeium
 ပုစုန်ခြေကြောပင် နှ၊ <b-zun khyi gywei bin> 【植】一种草药
 ပုစုန်ခြောက် နှ၊ <b-zun gyaut> 海米；虾干，分：ရွှေပုစုန်ခြောက်၊ ခိုးခြောက် 等种
 ပုစုန်ခွံ နှ၊ <b-zun gun> ①虾壳 ②建筑物一种装饰性花纹
 ပုစုန်ခွက်ကြော် နှ၊ <b-zun gwet kyaw> 油炸虾饼
 ပုစုန်ငါးပိ နှ၊ <b-zun ng-pi'> 虾酱(用小虾加盐腌制的)，也称为：ဝိမ်းစားငါးပိ၊ မျဉ်ငါးပိ 或 မေင်းငါးပိ 等
 ပုစုန်စာ နှ၊ <b-zun za> 【植】①莲子草，虾钳菜，耐惊草，满天星 Alternanthera Sessilis, R.Br. ②蒹蓄，猪牙草，地蓼，大铁马鞭，也称为：မြက်ကြပ်ရွက်၊ မှိုကြပ်ရွက် Alternanthera Pungens
 ပုစုန်ဆီ နှ၊ <b-zun zi> ①虾子油 ②蟛蜞黄做的油
 ပုစုန်ဆိတ် နှ၊ <b-zun zeit> 小虾 (shrimp)
 ပုစုန်ညှပ် နှ၊ <b-zun hnyat> 虾蟹
 ပုစုန်တာရာ နှ၊ <b-zun ta ya> 【天】巨蟹座
 ပုစုန်တပ် နှ၊ <b-zun dout> 【动】螯虾，大海虾，大对虾 (Crayfish)
 ပုစုန်တုပ်ကွေး I နှ၊ <b-zun dout kwei:> ①建筑物上的一种花纹 ②风铃、铃铛等上端的吊环部分 II ကဝါ <b-zun dout kwei:> 蜷伏着，~ ကဲ့သို့အိပ်လျက်ရှိသည်။ 蜷伏着睡觉。
 ပုစုန်ထောင် က၊ <b-zun htaun> 安放篓子捕虾
 ပုစုန်ထုပ် နှ၊ <b-zun dout> = ပုစုန်တုပ်
 ပုစုန်ထုပ်ကြီး နှ၊ <b-zun dout kyi:> 【动】龙虾
 ပုစုန်ဖော့ချိတ် နှ၊ <b-zun baw' gyeit> 一种肉实体形中等的虾，也称为：ဖော့ချိတ်
 ပုစုန်ဖောင် နှ၊ <b-zun phaun> 为了捕捞鱼虾，中间设罗网的两条并列的船或筏
 ပုစုန်ဖွဲ နှ၊ <b-zun phwe:> 虾米的壳屑
 ပုစုန်မျက်စိ နှ၊ <b-zun myet si'> = ဆိတ်မျက်လုံး
 ပုစုန်မြီးနီ နှ၊ <b-zun myi: ni> 红尾虾
 ပုစုန်ရေဆွဲ နှ၊ <b-zun yei zwe:> 一种淡水小虾，河虾

ပုစုန်လေပေခြောက် နှ၊ <b-zun lei bwei gyaut> 一种虾干，也称为：ပလောခြောက်
 ပုစုန်လုံး နှ၊ <b-zun lon:> 【动】蟛蜞，也叫做 လယ်ပုစုန်လုံး
 ပုစုန်လုံးတာရာ နှ၊ <b-zun lon: ta ya> = ပုစုန်တာရာ
 ပုစုန်လက်မစည် နှ၊ <b-zun let ma' si> 天帝释的大鼓(据说用大海虾螯制成)
 ပုစုန်လက်ရိုးစည် နှ၊ <b-zun let yo: si> = ပုစုန်လက်မစည်
 ပုစုန်ဝါကြီး နှ၊ <b-zun wa gyi:> 【植】罗氏草属植物 Rottboellia Striata
 ပုစုန်သဘက် နှ၊ <b-zun dh-bet> 【植】一种过江藤 Lippia Nodiflor
 ပုဆိုး နှ၊ <p-hso:> ①缅甸男子穿的筒裙，分：ကွင်းလုံး ~ ၊ တောင်ရှည် ~ 等种 ②布料，布：ပယောင်း ~ 漆布
 ပုဆိုးကြမ်း နှ၊ <p-hso: gyan:> ①粗布筒裙 ②反当动物的瘤胃
 ပုဆိုးခါးပုံ နှ၊ <p-hso: g-bon za'> 男子穿筒裙时系于腰前部的筒裙头(成口袋状可装东西)
 ပုဆိုးချက်ပြုတ် နှ၊ <p-hso: khyet byout> 扎束男筒裙于肚脐的下部，~ ဝတ်ထားတယ်။ 筒裙扎束在脐下。
 ပုဆိုးမြဲ I နှ၊ <p-hso: gyon> 筒裙里面(喻：暗中，背后)，~ ထဲကလက်သီးပြသည်။ 背后逞能。 II က၊ <p-hso: khyon> 用筒裙蒙住全身和头部
 ပုဆိုးစ နှ၊ <p-hso: za'> ①做筒裙的布料 ②筒裙下沿，~ တက်နင်းမိ၍လဲသွားသည်။ 因踩着筒裙下沿而摔倒。
 ပုဆိုးဆီး က၊ <p-hso: hsi:> 穿筒裙
 ပုဆိုးတောင်ရှည် နှ၊ <p-hso: taun shei> = တောင်ရှည်ပုဆိုး
 ပုဆိုးတန်းတင် နှ၊ <p-hso: tan: tin> 缅甸古时一种传统结婚仪式，在女子住处挂上某男子的筒裙表示该女子与其正式成婚；~ လင်မယား 正式结发夫妻
 ပုဆိုးဖွပ်ပျဉ် နှ၊ <p-hso: phut pyin> 搓衣板，洗衣板
 ပုဆိုးလက်နိုး နှ၊ <p-hso: let hni:> 抹布，擦布
 ပုဆိုးသံလျင်း နှ၊ <p-hso: than lyin:> = စောင်ပုခက်
 ပုဆိုးအိတ်ထောင့် နှ၊ <p-hso: eit htaun'> တောင်ရှည်ပုဆိုး 一端缝成的衣兜
 ပုဆစ် နှ၊ <p-hsit> 膝
 ပုဆစ်တပ် က၊ <p-hsit tout> 跪：လူကြီးအနီးတွင်ကျုံ့ကျလေး ~ ထိုင်နေ၏။ 在大人旁边缩着身子规规矩矩地屈膝坐着。
 ပုဆစ်ရွေးထောက် က၊ <p-hsit du: htaun> 跪
 ပုဆစ်ရွေးဝန်း နှ၊ <p-hsit du: wun:> 膝，膝盖
 ပုဆစ်ဝန်း နှ၊ <p-hsit wun:> = ပုဆစ်ရွေးဝန်း
 ပုဆိန် နှ၊ <p-hsein /paut hsein> 长柄斧
 ပုဆိန်ပေါက် က၊ <p-hsein baut> 磕头如捣蒜：ပျမ်းသာခွင့်ပေးဘို့ ~ ရှိခိုးသည်။ 磕头如捣蒜地请求饶命。
 ပုဆိန်ရိုး နှ၊ <p-hsein yo:> (喻)卖国贼，民族败类